

# ဤစာအုပ်တွင်.....

- ❖ စာရေးဆရာနှင့် သတင်းစာ ဆရာကြီး ဦးပရီဝို ၏ ဘဝအတွေ့တွေ၊ သူရေးသားခဲ့သော တက်ကျမ်းများ၊ သူရေးခဲ့ဟောခဲ့သော ဝိပဿနာ တရားများကိုဖတ်ရှုရမည်။
- ❖ ဒုတိယကမ္ဘာစစ် မဖြစ်မီနှင့် စစ်ဖြစ်ပြီးကာလအထိ သတ္တပတန်းကျောင်းသုံးပြုဋ္ဌာန်းခဲ့သော ဦးပရီဝို၏ “ကြီးပွားချမ်းသာရေးစာအုပ်” ပါတိုးတက်ရေး လမ်းညွှန်ချက်များကိုဖတ်ရမည်။
- ❖ ဦးပရီဝိုသည် တောသား နွားကျောင်းသားဘဝမှ ရန်ကုန်မြို့၌ တိုးတက်ရေးသတင်းစာတိုက်ကြီး၏ မိုင်ရှင်ဖြစ်သည်အထိ အလုပ်တိုကြီးစားလုပ်ကိုင်ခဲ့ပုံ၊ ကြီးပွားချမ်းသာ၍ ဟန်ကျပန်ကျ နေထိုင်နိုင်ခဲ့ပုံများကို စံပြုအတုယူနိုင်ရန် ဖတ်ရှုရမည်။
- ❖ လွန်ခဲ့သောနှစ်ပေါင်း(၈၀)ကျော်ကဦးပရီဝိုရေးသားထုတ်ဝေခဲ့၍ ယခုအခါရှားပါးနေသော တိုးတက်ရေးမဂ္ဂဇင်း၊ ဘားမားဂျာနယ်၊ တိုးတက်ရေးသတင်းစာ၊ တိုးတက်ရေးလက်စွဲစာအုပ်၊ ဟန်ကျပန်ကျစာအုပ်၊ အလုပ်ကံနှင့် စိတ်တန်ခိုးစာအုပ်၊ တက်လှေကားနှင့် ၉ - ကုဋေဦးကာစာအုပ်များတွင် ပါရှိသော ကိုယ်တွေ့တိုးတက်ကြီးပွားချမ်းသာရေး နည်းကောင်းနည်းမှန် များစွာကို ဖတ်ရှုရမည်။
- ❖ ဦးပရီဝို ကိုယ်တိုင် စတင်ထိထွင်ခဲ့သော မှတ်သားစရာ အောက်ပါဝေါဟာရအသုံးအနှုန်းများအကြောင်းသိရမည်။  
(၁) စာ - နယ် - ဇင်း (၂) ဖတ် - ကြံ - လုပ် (၃) ကြိုးစားကတိရားဖြစ်၏ (၄) မြန်မာများ မဖြစ်နိုင်တာမရှိ (၅) ပ - သုံးလုံး။
- ❖ ကံကိုသာရိုး မယ်ဖွဲ့၍မနေသင့်၊ ကံသေးသိမ်မှူးမှိန်သူတို့မှာ ဉာဏ်နှင့်ဝိရိယကို ထူးကဲပိုမိုစေစား၊ ကြိုးစားကတိရားသို့ရောက်နိုင်၏။ မိမိ၏စားတို၍နေသော် ရှေ့တစ်လှမ်းတိုး၍ခုတ်ပါ - ဟု ဦးပရီဝိုက ဆိုခဲ့သလို ဝါကိုယ်ငါမကယ်က ဘယ်သူကယ်ရမှာလဲ ? ဝါကိုယ်ကိုမှ ငါမယုံက ဘယ်သူလာ၍ ယုံဦးမှာလဲ ? ဟု ဦးပရီဝိုက မေးခဲ့သည်။
- ❖ ဦးပရီဝို၏ လောကီအောင်ပွဲမှ လောကုတ္တရာအောင်ပွဲဆီသို့ ရေးခဲ့ဟောခဲ့သော ဂန္ထီရဝိပဿနာ တရားများကို ဤစာအုပ်တွင်ဖတ်ရှုရမည်။